

**ဓမ္မခန္ဓာ (၇၈) သတင်းကြီး (အလ်-နဗာအိ)**

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၀) သုတ်ဒေသနာ အပါး (၄၀)

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-<sup>၁၁၀</sup>

၁။	ဘယ်အရာကို မေးမြန်းနေကြနည်း။	عَمَّ يَتَسَاءَلُونَ ﴿
၂။	မဟာ သတင်းကြီးနှင့် ပတ်သက်၍-	عَنِ النَّبَاِ الْعَظِيمِ ﴿
၃။	ဘယ်အရာ၌ သူတို့ ကွဲပြားနေကြသနည်း။	الَّذِي هُمْ فِيهِ مُخْتَلِفُونَ ﴿
၄။	အမှန်မှာ- သူတို့ သိလာကြရလတ္တံ့။	كَلَّا سَيَعْلَمُونَ ﴿
၅။	တဖန်၊ အမှန်ပင် သူတို့ သိလာကြရလတ္တံ့။	نُكَّ كَلَّا سَيَعْلَمُونَ ﴿
၆။	ငါသည် မြေကမ္ဘာအား ညိမ့်ညောင်းရာ အဖြစ် စီစဉ်ပေးသည် မဟုတ်လော။	أَلَمْ نَجْعَلِ الْأَرْضَ مِهَادًا ﴿
၇။	တောင်တန်းများသည် သပ်မှိုများ ဖြစ်စေ၏။ <sup>*</sup>	وَالجِبَالِ أَوْتَادًا ﴿
၈။	သင်တို့အား စုပေါင်းဖွဲ့ <sup>*</sup> ဖြစ်တည်ပေးထား၏။	وَخَلَقْنَاكُمْ أَزْوَاجًا ﴿
၉။	သင်တို့ နားနေဘို့ရာ အိပ်စက်ခြင်းကို စီစဉ်ပေးထား၏။	وَجَعَلْنَا نَوْمَكُمْ سُبَاتًا ﴿
၁၀။	ငါသည် ညအား အဆင်အယင် အဖြစ် စီစဉ်ပေးထား၏။	وَجَعَلْنَا اللَّيْلَ لِبَاسًا ﴿
၁၁။	ငါသည် နေ့အား သင်တို့အတွက် ဘဝတည်ဆောက်ရန် စီစဉ်ပေးထား၏။	وَجَعَلْنَا النَّهَارَ مَعَاشًا ﴿

၁၂။ ★၂၃:၁၇	وَبَيْنَنَا فَوْقَكُمْ سَبْعًا شِدَادًا ﴿١٢﴾ ငါသည် သင်တို့၏ အပေါ်၌ သန်မာအားကောင်းသော ခုနစ်ဆက်ကို တည်ဆောက်ပေးထား၍-★
၁၃။	وَجَعَلْنَا سِرَاجًا وَهَاجًا ﴿١٣﴾ တောက်လောင်နေသော လင်းရောင်ခြည်ကို စီစဉ်ပေးထား၏။
၁၄။	وَأَنْزَلْنَا مِنَ الْمُعْصِرَاتِ مَاءً ثَجَّاجًا ﴿١٤﴾ ငါသည် ရေငွေ့ထုမှ ပေါပေါသီသီ ချပေးသည်မှာ-
၁၅။	لِنُخْرِجَ بِهِ حَبًّا وَنَبَاتًا ﴿١٥﴾ ၎င်းအားဖြင့် ကောက်ပဲသီးနှံနှင့် သီးနှံဖြစ်ထွန်းစွာ ထွက်လာစေရန်-
၁၆။ အပင် ပေါင်းစုံ	وَجَنَاتٍ أَلْفَافًا ﴿١٦﴾ အမြစ်စိမ်း ဥယျာဉ်များ ဖြစ်စေရန်ပင်။
၁၇။	إِنَّ يَوْمَ الْفُضْلِ كَانَ مِيقَاتًا ﴿١٧﴾ ကေနံပင် ရှင်းလင်းဆုံးဖြတ်မည့် နေ့သည် ရက်ချိန်း ဖြစ်၏။
၁၈။ ★ ၆:၇၃	يَوْمَ يُنْفَخُ فِي الصُّورِ فَمَأْتُونَ أَفْوَاجًا ﴿١٨﴾ ပုံစံ သက်ဝင်စေသော★ နေ့ကာလ၌ သင်တို့အား အုပ်စုလိုက် ပေးရောက်လာစေလတ္တံ့။
၁၉။ ၇၃:၁၈	وَفُتِحَتِ السَّمَاءُ فَكَانَتْ أَبْوَابًا ﴿١٩﴾ ကောင်းကင်ယံအား တံခါးပေါက်များ အဖြစ် ဖွင့်ပစ်စေအံ့။
၂၀။ ★၁၃:၃၀	وَسُيِّرَتِ الْجِبَالُ فَكَانَتْ سَرَابًا ﴿٢٠﴾ တောင်တန်းများအား ပြတ်ရွေ့စေလျက် တံလျှပ်ပမာ ဖြစ်ရလတ္တံ့။★
၂၁။	إِنَّ جَهَنَّمَ كَانَتْ مِرْصَادًا ﴿٢١﴾ ကေနံပင် ငရဲတုံသည် စောင့်ဆိုင်းငံ့လင့်နေသည်မှာ-
၂၂။	لِلطَّاغِينَ مَنَابًا ﴿٢٢﴾ စည်းဖျက်သူတို့ အတွက် အပြန်ခရီး ဖြစ်၏။
၂၃။	لَا يَبْقَى فِيهَا أَحْقَابًا ﴿٢٣﴾ သူတို့သည် ထို၌ ကြာမြင့်စွာ <sup>၁၁၂၀</sup> နေနေရလတ္တံ့။
၂၄။	لَا يَذُوقُونَ فِيهَا بَرْدًا وَلَا شَرَابًا ﴿٢٤﴾ သူတို့ မြည်းစမ်းရမည်မှာ-အေးမြခြင်းနှင့် သောက်ရေမဟုတ်။
၂၅။	إِلَّا حَمِيمًا وَغَسَّاقًا ﴿٢٥﴾

(၁၁၂၀) အာဟ်ကာဘ် ဆိုသည်မှာ နှစ်ပေါင်း ၈၀၊ ၉၀- ရာစု သို့မဟုတ် နှစ်ပေါင်းများစွာ ရှည်လျားခြင်းကို ခေါ်ပေသည်။ ထာဝရဗုဒ္ဓ နားလည်ယူ၍ မရချေ။ ခေတ်တစ်ခတ်။ စီမံချက် သက်တမ်းတစ်ခုသာ ဖြစ်သည်။

	ရေခွေးပူနှင့် ရေခဲ ဖြစ်၏။
၂၆။	جَزَاءِ وَفَاقًا ﴿﴾ ပေါင်းစည်းထားသော အစားပေးမှုပင် ဖြစ်၏။
၂၇။	إِنَّهُمْ كَانُوا لَا يَرْجُونَ حِسَابًا ﴿﴾ ကေနပ်ပင် သူတို့သည် စရင်းရှင်းရမည်ကို မျှော်လင့်ထားခြင်း မရှိခဲ့ချေ။
၂၈။	وَكَذَّبُوا بِآيَاتِنَا كِذَابًا ﴿﴾ ငါ၏ သုတ်ဒေသနာတို့အား မုသားလုပ် ငြင်းဆန်ခဲ့ကြ၏။
၂၉။	وَكُلَّ شَيْءٍ أَحْصَيْنَاهُ كِتَابًا ﴿﴾ ငါသည် သဗ္ဗလုံးစုံအား အမှတ်စဉ်အတိုင်း မှတ်တမ်းတင်ထားတော်ပြီ။
၃၀။	فَذُوقُوا فَلَنْ نَرِيَدَكُمْ إِلَّا عَذَابًا ﴿﴾ မြည်းစမ်းကြလော့၊ သင်တို့အား တိုးပွားစေသည်မှာ ဝင့်ကြွေးသည်သာ ဖြစ်၏။
၃၁။	إِنَّ لِلْمُتَّقِينَ مَفَازًا ﴿﴾ ကေနပ်ပင် စည်းစောင့်သူတို့အတွက် အောင်ပွဲသဘင်မှာ-
၃၂။	حَدَائِقَ وَأَعْنَابًا ﴿﴾ စိုက်ခင်းများ- စပျစ်ခြံများ-
၃၃။	وَكَوَاعِبَ أُنْرَابًا ﴿﴾ အရွယ်တူသော <sup>၁၂</sup> မြေလုပ်သားများ-
၃၄။	وَكَأْسًا دِهَاقًا ﴿﴾ ပြည့်နေသော ရေခွက်ဖြင့်-ဖြစ်ကြ၏။
၃၅။	لَّا يَسْمَعُونَ فِيهَا لَغْوًا وَلَا كِذَابًا ﴿﴾ သူတို့သည် ထို၌ ပွစိပွစိပြောသံ၊ မုသားစကားများကို ကြားရမည် မဟုတ်ချေ။
၃၆။	جَزَاءِ مِّن رَّبِّكَ عَطَاءٍ حِسَابًا ﴿﴾ ကံကြမ္မာရှင်၏ ထံမှ အစားပေးမှုဖြစ်၍၊ စရင်းချုပ် လက်ဆောင်ပင် ဖြစ်၏။

(၁၁၂) ကဝါအိတ် ဆိုသော ဝေါဟာရသည် မိန်းကလေးများ၏ ပျိုမြစ်နုနယ်သော အရွယ်ကို သုံးသည့် ကာတ်အိတ် ဆိုသည့် စကားလုံး၏ အများ ပြက်နိုး ဖြစ်သောကြောင့် ဤဝါကျကို ဆရာတော် တစ်ချို့က အရွယ်နုပျိုသော မိန်းကလေး အပေါ်များ၊ ဟု လည်းကောင်း တစ်ချို့က ဝေါင်း သင်းဘို့ရာ နတ်ကညာများ၊ ဟု လည်းကောင်း ပြန်ဆိုကြပေသည်။ ထိုပြန်ဆိုမှုများမှာ လုံးဝ မှားယွင်းပေသည်။ “အရွယ်တူသော” ဆိုသည့် စကား လုံး၏ နောက်တွင် အမျိုးသမီးများဟု တွဲဆက်ထားခြင်း မရှိချေ။ နောက်မှ တွဲဆက်ထားသော စကားလုံး အဘတ်ရုတ် မှာ လူသားအား မြေမှုန့်မှ ဖြစ်တည်စေသည် ဟူသော اُتْرَابٌ ၏ ရင်းမြစ် ب ر ت မှ ဆင့်ပွားခြင်း ဖြစ်၍ မြေလုပ်သား ဟု အဓိပ္ပါယ်ပေးပေသည်။ ထို့ကြောင့် အာရိဗီ စကားလုံးတွင် ဖြစ်စေ၊ မြန်မာစကားလုံးတွင် ဖြစ်စေ ထိုထိုလိင်ကို သုံးတိုင်း အမဖြစ်ရမည်ဟု သတ်မှတ်၍ မရချေ။ အမိမြေ၊ မိခင်ဧရာဝတီ စသည့် စကားလုံးများကြောင့် မြေကြီးသည် အမ ဖြစ်ရမည်ဟု လည်းကောင်း၊ မြစ် သည် အမဖြစ်ရမည်ဟု လည်းကောင်း သတ်မှတ်၍ မရချေ။ အလား တူပင် ဤဝါကျတွင်လည်း အရွယ်တူသော ဆိုသည့် စကားလုံးမှာ လူသား မိန်း မ၊ လူသားယောက်ျားဟု ဆိုထားခြင်း မဟုတ်ဘဲ- အသက် အရွယ်ကိုသာ ဆိုထားခြင်း ဖြစ်သည်။

၃၇။	<p style="text-align: center;"><b>رَبِّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الرَّحْمَنَ لَا يَمْلِكُونَ مِنْهُ خِطَابًا ۖ</b></p> <p>မိုးများနှင့် မြေကမ္ဘာ ထိုစပ်ကြားတို့၏ ကံကြမ္မာရှင်- ကရုဏာရှင်- ထိုအရှင်အား မိန့်ခွန်းပေးရန် ဩဇာအာဏာ မည်သူ့တွင်မှ မရှိချေ။</p>
၃၈။ ☆ ၂:၇၈ ★ ၂:၃၀	<p style="text-align: center;"><b>يَوْمَ يَأْتِيهِمُ الرُّوحُ وَالْمَلَائِكَةُ صَفًّا لَا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَنُ وَقَالَ صَوَابًا ۖ</b></p> <p>ဉာဏ်စဉ်တော်နှင့်* နိမိတ်ဆောင်တို့* ဝါစဉ်လိုက် ရပ်တည်ရမည့် နေ့၌ မည်သူမျှ ပြောဆိုနိုင်သည့် အခွင့်အာဏာ မရှိချေ။ ကရုဏာရှင်၏ ခွင့်ပြုချက် ရှိသူသည်သာ- ထိရောက်စွာ ပြောဆိုရလတ္တံ့။</p>
၃၉။	<p style="text-align: center;"><b>ذَٰلِكَ الْيَوْمُ الْحَقُّ فَمَنْ شَاءَ اتَّخَذْ إِلَىٰ رَبِّهِ مَا بَاءً ۖ</b></p> <p>ဤသည် မှန်သော နေ့ကာလ ဖြစ်၏။ သို့ဖြစ်၍ စံချိန်ပြည့်သူအား ကံကြမ္မာရှင်သို့ အပြန်ခရီးဟု အယူထားစေလော့။</p>
၄၀။	<p style="text-align: center;"><b>إِنَّا أَنْذَرْنَاكُمْ عَذَابًا قَرِيبًا يَوْمَ يَنْظُرُ الْمَرْءُ مَا قَدَّمَتْ يَدَاهُ وَيَقُولُ الْكَافِرُ يَا لَيْتَنِي كُنْتُ تُرَابًا ۖ</b></p> <p>ကေနပ်ပင် ငါသည် သင်တို့အား နီးကပ်လာသည့် ဝင့်ကြေးကို သတိပေးနေ၏။ လူသားသည် မိမိ၏ စုံရပ်ခံခဲ့သော လက်ချက်များကို ကြည့်ရှုရသော နေ့၌ ဖုံးကွယ်သူများက “ကျွန်ုပ်တို့သည် မြေမှုန့်အတိ ဖြစ်ရလျှင် ကောင်းလေစွ”ဟု ဆိုကြလတ္တံ့။</p>